

给, 退还

- ပြန်ပေးဆွဲ က၊ <pyan bei: hswe> 绑架, 绑票
- ပြန်ပေးဖမ်း က၊ <pyan bei: phan> = ပြန်ပေးဆွဲ
- ပြန်ပက် က၊ <pyan pet> 顶撞(多指幼辈顶撞长辈)
- ပြန်ပေါင်း I န၊ <pyan baun> 用糯米和椰丝蒸的蒸糕 II က၊ <pyan paun> (夫妻离婚后)重新和好, 破镜重圆
- ပြန်ပေါင်းထုပ် က၊ <pyan baun htout> 离婚后重新和好, 破镜重圆: သူတို့လင်မယားကျပြီးမှမှကြာမီက ~ သွားကြပြီ။ 不久前, 这对夫妻又破镜重圆了。
- ပြန်ပြော က၊ <pyan pyaw> 顶撞
- ပြန်ပြောင်း က၊ <pyan pyaun> 回过来, 反过来: ပြန်မာနိုင်ငံသမိုင်းကို ~ ကြည့်ရှုလိုက်လျှင် 回顾缅甸的历史 / ~ တွေးကြည့်သည်။ 追忆。
- ပြန်ဘက် န၊ <pyan bet> 对立面
- ပြန်လင်းတန်း န၊ <pyan lin: dan> 反射光
- ပြန်လည် က၊ <pyan le> ①反过来 ②重新, 又, 再次: ~ ခေါင်းတောင်သည်။ 重新抬头。 / ~ သုံးသပ်သည်။ 回顾。 / ~ ထူထောင်ရေး 重建; 恢复 / ချေမြုပ်ကောင်များတွင် ~ ဖြစ်ပေါ်နိုင်ခြင်းသတ္တိများစွာရှိသည်။ 海绵有很强的再生能力。
- ပြန်လမ်း န၊ <pyan lan> ①回头路, 归途 ②回旋的余地
- ပြန်လှန် I က၊ <pyan hlan> 重述, 追述: ဘေဝ်ကြောင်း ~ ရယ်စဉ် 追述往事的话…… II က၊ <pyan hlan> ①反复, 重新: ပြဿနာတခုကို ~ စဉ်းစားကြသည်။ 反复去地考虑一个问题。 / ~ လေ့ကျင့်ခန်း 复习题 ②回复, 交换
- ပြန်လှန်သွတ်လှယ် က၊ <pyan hlan thut hle> 反复: ~ ပြောတယ်။ 反复地说。
- ပြန်ပြောင် န၊ <pyein pyaun> = ပြန်းပြောင်း
- ပြန်ပျင်း န၊ <pyein phin: / thein phyin> 无用的, 下流的, 无聊的(话语): ~ သောစကားကိုမပြောသင့်။ 不应说庸俗无聊的话。
- ပြန်း I န၊ <pein> = ပိန်း II န၊ <pein> = ပိန်း III က၊ <pein> = ပိန်း
- ပြန်းကျား က၊ <bein: gya> = ပိန်းကျား
- ပြန်းပြောင်း က၊ <pyein: pyaun> (古)小, 妾: ~ 小老婆, 妾
- ပြန်းမြက် န၊ <pyein: myet> 【植】一种茅草, 其叶可编草鞋
- ပြန်းသွမ်း န၊ <pyein: thun> (书)坏
- ပြန်း က၊ <pyon> ①崩溃, 绝迹: စီးပွား ~ ထယ်။ 经济崩溃。 ②耗尽: ဓာတ်ဆီအင်မတန် ~ တဲ့စက် 耗油量很大的机器 ③毁坏: တော ~ သည်။ 森林被毁。 ④磨损, 勳: ဝက်အူရစ် ~ နေပြီ။ 螺丝扣勳了。
- ပြန်းတီး က၊ <pyon: di> 浪费, 消耗: အချိန် ~ သည်။ 时间被浪费掉了。 / သစ်တောများ ~ သည်။ 森林资源被毁。

- ပြန်းပြင်းခတ် က၊ <byon: byin: khat> = ပြန်းပြင်းဆန်
- ပြန်းပြင်းဆန် က၊ <byon: byin: hsan> 混乱, 紊乱: ပွဲခင်းတဲကိုလက်ပစ်ဗုံးနဲ့ အပစ်ခံရလို့ ပွဲခင်းတဲခရီး ~ သွားတပဲ။ 演出的地方被扔进一枚手榴弹后全场混乱起来了。
- ပြန်းပြင်းဆန်ခတ် က၊ <byon: byin: hsan khat> 嘈杂, 混乱
- ပြန်းပြင်းထ က၊ <bhon: byin: hta> = ပြန်းပြင်းဆန်
- ပြန်းပြန်းကျ က၊ <pyon: byon: kya> 崩溃, 倒塌, 垮下: ကျန်မာရေး ~ ထယ်။ 身体垮下去了。 / စီးပွားရေး ~ ထယ်။ 经济崩溃。 / အိမ် ~ ထယ်။ 房屋倒塌。
- ပြန်းပြန်းခိုင်းခိုင်း မ၊ <byon: byon: dain: dain> = ပြန်းပြန်းခိုင်းခိုင်း
- ပြန်းပြန်းမြို က၊ <pyon: byon: pyo> (罕)完全倒塌, 塌陷
- ပြန်းပြန်းပြင်းပြင်း က၊ <pyon: byon: pyin: byin> = ပြန်းပြန်းခိုင်းခိုင်း
- ပြုပ် န၊ <byout> 疙瘩: (铸件等表面的)小泡, (油漆后出现的)小泡, 小疙瘩
- ပြုပ်ဆတ်ဆတ် က၊ <pyout hsat hsat> 表面粗糙, 疙里疙瘩: မိတ်ဖုများထွက်သဖြင့် တကိုယ်လုံး ~ ဖြစ်နေသည်။ 因为起痱子全身都疙里疙瘩的。
- ပြုပ်ထ က၊ <byout hta> 起成片的泡, 起成片的疙瘩
- ပြုပ်သူ က၊ <byout htu> 起了一层疙瘩
- ပြုပ်ထွက်နာ န၊ <byout htwet na> 疙瘩 (如丘疹, 风疹等)
- ပြုပ်ရှပ်ထ က၊ <byout shat hta> 表面粗糙不光滑, 疙里疙瘩
- ပြုပ်ရှပ်ရှပ် က၊ <byout shat shat> = ပြုပ်ဆတ်ဆတ်
- ပြုပ် က၊ <pye> ①消散, 消失: ယမ်းငွေများ ~ လေပြီ။ 硝烟消散了。 / မေတ္တာ ~ သည်။ 感情淡薄了。 ②(药)失效: ဆေး ~ သည်။ 药失效了。
- ပြုပ်ပျောက် က၊ <pye pyaüt> 消散, 消失: အနံ့ ~ သွားသည်။ 味道消失了。
- ပြုပ်လွင့် က၊ <pye lwin> 消散
- ပြုသဒါး န၊ <pyat dh-da> 凶日(占卜用语): ~ ရက်凶日
- ပြုသနာ န၊ <pyat th-na> 问题, 毛病, 纰漏: ~ ကင်းသည်။ 没问题。 / ~ တက်သည်။ 坏事了, 麻烦了。 / ~ ပေါ်သည်။ 出现问题。 / ~ ရှိသည်။ 有问题。 / ~ ရှင်းပြီ။ 问题解决了。
- ပြုသ န၊ <pyeit tha> 【缅天】金牛宫(十二黄道宫之一, 以牛图为标志, 相当于农历二月)
- ပြုသရာသီ န၊ <peit tha' ya dhi> 缅历二月
- ပွဲ က၊ <pwa> ①膨胀: ခေ့စိမ်းထားတဲ့ပဲတွေ ~ လာပြီ။ 泡的豆子已胀起来了。 ②松软, 松弛: ဒီသစ်မျိုးကအသား ~ ထယ်။ 这种木材质地松软。 / ကျစ်ကျစ်မလိပ်နဲ့ ~ ~ လိပ်